



အထူးပြုဘာသာရပ်ကျောင်းများ ကြော်ငြာစာစောင်

အတန်းများ - သူငယ်တန်းကြိုမှ ရှစ်တန်း အထိ

၂၀၂၂ - ၂၀၂၃ စာသင်နှစ် လွတ်လပ်စွာ စာရင်းပေးသွင်းခြင်း
ဇန်နဝါရီ ၇ ၂၀၂၂ - ဖေဖော်ဝါရီ ၅ ၂၀၂၂

အွန်လိုင်းတွင် လျှောက်ထားရန် -

<http://www.yourchoicedekalb.org>

School Choice အစီအစဉ်ဆိုင်ရာ သတင်းအချက်အလက်-

<http://www.dekalbschoolsga.org/school-choice>

*School Choice နောက်ကျသည့်
စာရင်းသွင်းသူများအတွက် -*



ဖေဖော်ဝါရီ ၅ ၂၀၂၂ - သုဂုဏျ ၃၁ ၂၀၂၂

~~~~~

*School Choice ဆက်သွယ်ရန် -*

*678-676-0035 သို့မဟုတ် 678-676-0050*

*မနက် ၈:၃၀ နာရီ - နေ့စင်း ၅:၀၀ နာရီ*



### မူလတန်းကျောင်းများ

- Edward L. Bouie, Sr.
- Marbut
- Narvie J. Harris
- Oakcliff
- Robert Shaw
- Wynbrooke

### အလယ်တန်းကျောင်း

- The Champion School

## မဲလက်မှတ် ရလဒ်များ ထုတ်ပြန်မှု - မတ် ၂၅ ၂၀၂၂ ညနေ ၅:၀၀ နာရီ

## အထူးပြုဘာသာရပ်ကျောင်းများဆိုင်ရာ သတင်းအချက်အလက်

| အထူးပြုဘာသာရပ်ကျောင်း                                                          | လိပ်စာ                                                          | ကျောင်းချိန်                            | ကျောင်းလေ့လာရေး ခရီးစဉ် ရက်စွဲများနှင့် အချိန်များ                                                                   | အထူးပြုဘာသာရပ်ဆိုင်ရာ ကျောင်းခွဲများ                                                                                              |
|--------------------------------------------------------------------------------|-----------------------------------------------------------------|-----------------------------------------|----------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------|
| <b>Edward L. Bouie Sr. မူလတန်းကျောင်း</b><br>အတန်းများ - သူငယ်တန်းကြို - ၅တန်း | 5100 Rock Springs Road<br>Lithonia, GA 30038<br>(678) 676-8202  | မနက် ၇:၄၅ နာရီ<br>-<br>နေ့လည် ၂:၁၅ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | Browns Mill မူလတန်းကျောင်း<br>Fairington မူလတန်းကျောင်း<br>Flat Rock မူလတန်းကျောင်း<br>Murphey Candler မူလတန်းကျောင်း             |
| <b>Narvie J. Harris မူလတန်းကျောင်း</b><br>အတန်းများ - PreK - 5                 | 3981 McGill Drive<br>Decatur GA 30034<br>(678) 676-9202         | မနက် ၇:၅၀ နာရီ<br>-<br>နေ့လည် ၂:၁၅ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | Chapel Hill မူလတန်းကျောင်း<br>Cedar Grove မူလတန်းကျောင်း<br>Oak View မူလတန်းကျောင်း                                               |
| <b>Marbut မူလတန်းကျောင်း</b><br>အတန်းများ - PreK - 5                           | 5776 Marbut Road<br>Lithonia, GA 30058<br>(678) 676-8802        | မနက် ၇:၃၀ နာရီ<br>-<br>နေ့လည် ၂:၁၅ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | Panola Way မူလတန်းကျောင်း<br>Stoneview မူလတန်းကျောင်း<br>Woodridge မူလတန်းကျောင်း                                                 |
| <b>Oakcliff မူလတန်းကျောင်း</b><br>အတန်းများ - PreK - 5                         | 3150 Willow Oak Way<br>Doraville, GA 30340<br>(678) 676-3102    | မနက် ၇:၄၅ နာရီ<br>-<br>နေ့လည် ၂:၁၅ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | Cary Reynolds မူလတန်းကျောင်း<br>Doraville United မူလတန်းကျောင်း<br>Hightower မူလတန်းကျောင်း                                       |
| <b>Robert Shaw မူလတန်းကျောင်း</b><br>အတန်းများ - PreK - 5                      | 385 Glendale Road<br>Scottdale, GA 30079<br>(678) 576-6002      | မနက် ၇:၄၅ နာရီ<br>-<br>နေ့လည် ၂:၁၅ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | Allgood မူလတန်းကျောင်း<br>Dunaire မူလတန်းကျောင်း<br>Indian Creek မူလတန်းကျောင်း<br>Jolly မူလတန်းကျောင်း<br>Rowland မူလတန်းကျောင်း |
| <b>Wynbrooke Elementary School</b><br>အတန်းများ - PreK - 5                     | 440 Wicksbury Way<br>Stone Mountain, GA 30087<br>(678) 676-5002 | မနက် ၇:၄၅ နာရီ<br>-<br>နေ့လည် ၂:၁၅ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | Pine Ridge မူလတန်းကျောင်း<br>Princeton မူလတန်းကျောင်း<br>Rock Chapel မူလတန်းကျောင်း<br>Shadow Rock မူလတန်းကျောင်း                 |
| <b>Champion အလယ်တန်းကျောင်း</b><br>အတန်းများ - ၆ - ၈                           | 5265 Mimosa Drive<br>Stone Mountain, GA 30087<br>(678) 875-1502 | မနက် ၈:၅၀ နာရီ<br>-<br>နေ့လည် ၃:၅၀ နာရီ | နည်းပညာအသုံးပြု လေ့လာရေးခရီးစဉ်များ TBA<br>နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ကျောင်း ဝက်ဘ်ဆိုက်ကို ကြည့်ရှုစစ်ဆေးပါ | အားလုံးသော DeKalb အလယ်တန်းကျောင်းများ                                                                                             |

**အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း၏ နောက်ခံသမိုင်း**

DeKalb ခရိုင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏ အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း အစီအစဉ်သည် ၁၉၉၆ခုနှစ်တွင် စတင်ခဲ့ပြီး မိဘများနှင့် ကျောင်းသားများအတွက် ယခင် ပညာရေးစွမ်းဆောင်ရည်များဖြင့် မကုန်သတ်ထားသည့် ပညာရေးဆိုင်ရာ ရှေးရှယ်မှုတစ်ခုအနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဤအစီအစဉ်သည် မြင့်မားသော မျှော်မှန်းချက်များ၊ မိဘများ၏ပါဝင်ဆောင်ရွက်မှုနှင့် စိန်ခေါ်မှုရှိသော သင်ယူမှု အတွေ့အကြုံများကို လေ့လာလိုက်စားရန် စိတ်ဝင်စားမှုများအပေါ် အခြေခံထားပါသည်။ DeKalb Count School District တွင် Edward L. Bouie, Sr., Marbut, Narvie J. Harris, Oakcliff, Robert Shaw, Wynbrooke Tradition- al Theme Elementary Schools, နှင့် Champion Traditional Theme Middle School ကျောင်းများ အပါအဝင် DeKalb County, Georgia ၏ နေရာပေါင်းစုံတွင် အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း ၇ကျောင်း ရှိသည်။

**အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း၏ အစိတ်အပိုင်းများ**

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းဆိုသည်မှာ အနီးပတ်ဝန်းကျင်ရှိ အခြား စာသင်ကျောင်းများမှ မူလတန်းကျောင်းသားများ သို့မဟုတ် ကျောင်းခရိုင် တစ်ဝှမ်းရှိ အလယ်တန်းကျောင်းအဆင့်မှ မူလတန်းကျောင်းသားများတို့ အတွက် ရည်ရွယ်သည့် ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်းမှ စာသင်ကျောင်း တစ်ကျောင်းဖြစ်ပြီး၊ ကျောင်းသားများ နှင့် မိဘများတို့၏ လိုအပ်ချက်များဖြင့် ပြည့်စုံကိုက်ညီမှုရှိစေရန် ဒီဇိုင်းရေးဆွဲထားသည့် တမူထူးခြားသော အစိတ်အပိုင်း ပါဝင်မှုများကြောင့် ထင်ရှားသည်။ အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းသည် ကျောင်းသားများအတွက် အဆင့်မြင့်မားစွာ ဖွဲ့စည်းတည်ဆောက်ထားသည့် မူဘောင်တစ်ခုအတွင်းတွင် ပညာရပ်ဘာသာတစ်ခုထက်မကသော ပညာရေး အစီအစဉ် တစ်ခုအား ကမ်းလှမ်းထောက်ပံ့ပေးနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ အိမ်တွင် လေ့လာရေး စီမံချက်များ နှင့် ကမ္ဘာ့ ဘာသာစကားတစ်ခုဖြင့် ရင်းနှီးထိတွေ့ မှုတို့ အပါအဝင် ဤစိန်ခေါ်မှုရှိသော အစီအစဉ်အတွင်း၌ ကျောင်းသားများသည် အဓိက ပါဝင်ဆောင်ရွက်သူများ ဖြစ်သည်။ ဘာသာရပ်ပေါင်းစုံ သင်ရိုးညွှန်းတမ်းဖြင့် ညွှန်ကြားပို့ချသော ဤချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းသည် သုတေသနအား ပိုမိုတိုးမြှင့်ပေးကာ လက်တွေ့လုပ်ဆောင်မှုများနှင့် နှင့် ပြဿနာဖြေရှင်းခြင်း၊ ဝေဖန်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ရမည့် ပရောဂျက်များကို အားပေးသည်။ သင်ကြားရေး အစီအစဉ်များကို အားပြည့်ရေးနှင့် ကျောင်းအား ပံ့ပိုးရေးတို့တွင် မိဘများသည် အထူး အရေးပါသည့် အစိတ်အပိုင်းဖြစ်သည်။

**အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းအတွက် ဖြည့်စွက်ကျောင်းများ**

အစဉ်အလာ အထူးပြုဘာသာရပ် မူလတန်းကျောင်းများသည် ကျောင်းသားလက်ခံနိုင်မှုနေရာ အကန့်အသတ်ရှိသည့် စာသင်ကျောင်းများမှ ကျောင်းသားများအား အဓိက လက်ခံသည်။ အနီးအနား ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်းမှ နေရာအကြပ်ဆုံးဖြစ်နေသည့် မူလတန်းကျောင်းများသည် အထူးပြုဘာသာရပ် မူလတန်းကျောင်းများသို့ ကျောင်းသားများလွှဲပြောင်းပေးသည့် ဖြည့်စွက်ကျောင်းများအဖြစ် တည်ရှိမည်ဖြစ်သည်။ ကျောင်းခွဲတစ်ခု၏ စာရင်းပေးသွင်းမှု ကျဆင်းမည်ဆိုလျှင် ကျောင်းခွဲသည် အထူးပြုကျောင်းခွဲ တည်နေရာတစ်ခုအနေဖြင့် ဝန်ဆောင်မှုပေးနိုင်တော့မည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်အား နှစ်စဉ် ပြုလုပ်ခြင်းဖြစ်သည်။ အထူးပြုဘာသာရပ် အလယ်တန်းကျောင်းသည် DeKalb ကောင်တီ ကျောင်းခရိုင် တစ်ဝှမ်းမှ ကျောင်းသားများအား လက်ခံသည်။

**အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်း၏ အထူး အစိတ်အပိုင်းပါဝင်မှုများ**

- မိဘများ၏ ပါဝင်ဆောင်ရွက်မှုအား လိုအပ်သည်
- အဓိက ဘာသာရပ်ပေါ်တွင် အာရုံစိုက်သည်
- မြင့်မားသော ပညာရေး စံချိန်စံညွှန်းများ နှင့် မျှော်မှန်းချက်များ
- ကမ္ဘာ့ ဘာသာစကားတစ်ခုဖြင့် ရင်းနှီးထိတွေ့ မှု
- တင်းကြပ်သော စည်းမျဉ်းများ
- တူညီဝတ်စုံ ယူနီဖောင်း/တင်းကြပ်သော ဝတ်စားဆင်ယင်မှုစည်းမျဉ်းကုန်အား လိုအပ်သည်
- တွေးခေါ်ဝေဖန်ခြင်း နှင့် ပြဿနာဖြေရှင်းတို့အပေါ် အဓိက အာရုံစိုက်သည်
- အလိုအလျောက်ပြုလုပ်ထားသည့် စာဖတ် အစီအစဉ် (မူလတန်းကျောင်းများ)
- နွေရာသီ စာပေဖတ်ရှုခြင်း နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ လိုအပ်သည်
- စိန်ခေါ်မှုရှိသော နေ့စဉ် အိမ်စာပေးမှုများ လိုအပ်သည်
- ကျွတ်တိုရီရယ် အစီအစဉ်များ
- လှုပ်ရှားဆောင်ရွက်မှုအား အခြေခံသည့် သင်ကြားပို့ချမှု
- လုပ်ငန်းစဉ် ရေးဆွဲမှုများ
- ဘာသာပညာရပ်တစ်ခုထက်မကသော သင်ကြားပို့ချမှု

**အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း လမ်းညွှန်ချက်များ**

- မိဘများ နှင့် ကျောင်းသားများအနေနှင့် တစ်နှစ်တာ စာရင်းသွင်းမည်ဟု မှတ်ယူထားပါသည်။
- ကျောင်းမှ လက်ခံချက်ကို ရရှိပြီးသည့်နှင့်တစ်ပြိုင်နက် ကျောင်းသားတစ်ဦးသည် သူ/သူမ၏ နေရာချမှုအား ထိန်းသိမ်းနိုင်ရန် ကျောင်း၏ ပထမဆုံးနေ့အား သေချာပေါက် တက်ရောက်ရမည်ဖြစ်သည်။
- မိဘများအနေနှင့် အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်းတွင် စာရင်းသွင်းထားသော ကျောင်းသားများအတွက် မိဘများ၏ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှုနာရီချိန်များအား ဖြည့်စွက်ရမည် ဖြစ်သည်။ အကယ်၍ မွေးချင်းမောင်နှမများသည် တစ်ချိန်တည်းတွင် အထူးပြုဘာသာရပ် မူလတန်းကျောင်း တစ်ကျောင်း နှင့် အထူးပြုဘာသာရပ် အလယ်တန်းကျောင်း တစ်ကျောင်းတွင် စာရင်းသွင်းထားပါလျှင် မိဘဖြစ်သူသည် မိဘဆိုင်ရာ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှု နာရီချိန်များအတွက် ခရစ်ဒစ်အား ရရှိနိုင်ရန်အတွက်သာ ကျောင်းတစ်ကျောင်းစီရှိ မိဘဆိုင်ရာ ပါဝင်ဆောင်ရွက်မှု ဝန်ဆောင်မှုနာရီချိန်များအား 50% စီ ဖြည့်စွက်ရမည် ဖြစ်သည်။
- ကျောင်းသားများသည် အပ်နှံထားသော အထူးပြုဘာသာရပ်ကျောင်း၏ သတ်မှတ်ထားသော ယူနီဖောင်းကို ဝတ်ဆင်ရမည် ဖြစ်သည်
- ဆက်လက်အပ်နှံမှုသည် မိဘ ပါဝင်ဆောင်ရွက်သည့် ဝန်ဆောင်မှုနာရီအရေအတွက်နှင့် ကျောင်းသား၏ ကျောင်းခေါ်ကြိမ်ပြည့်မီမူတို့အပါအဝင် အထူးပြုဘာသာရပ်ကျောင်း၏ စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို လိုက်နာခြင်းအပေါ် မူတည်မည် ဖြစ်သည်
- ကျောင်းမှပေးအပ်သော အလုပ်တာဝန်များကို သူ/သူမ တတ်စွမ်းသမျှ အကောင်းဆုံး ဆောင်ရွက်ရမည်
- ကျောင်း ပုံမှန် တက်ရောက်ပြီး အချိန်မီ ရောက်ရှိရမည်ဖြစ်သည်။ ကျောင်းဝင်းအတွင်းမှ အကြိမ်များစွာ ထွက်ခွာမှုများကို ရှောင်ကြဉ်ရမည်
- ကျောင်းတက်ရက် တစ်ရက်တာ၏ အဆုံးတွင် သို့မဟုတ် ကျောင်းမှခွင့်ပြုထားသည့် လုပ်ငန်းတွင် ပါဝင်မှု အပြီးတွင် ကျောင်းပရဝုဏ်မှ အချိန်တိကျစွာ ထွက်ခွာရမည်ဖြစ်သည်။
- ကျောင်းနှင့် သင့်လျော်သော ပုံစံဖြင့် သူ/သူမ ကိုယ်တိုင် ပြုစုနေထိုင်ရမည်
- လက်ရှိအပ်နှံထားပြီး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးသော ကျောင်းသားများသည် ထိုအထူးပြုဘာသာရပ်ကျောင်း အစီအစဉ်၌ ဆက်လက်ပါဝင်နိုင်မည် ဖြစ်သည်
- အထူးပြုဘာသာရပ်ကျောင်း ဝင်ခွင့်နေရာအား ငြင်းဆန်လိုက်ပါက သို့မဟုတ် သတ်မှတ်ထားသော စာရင်းသွင်းရမည့်ရက်စွဲတွင် ပြည့်သွားခြင်းမရှိပါက ကျောင်းသားအနေဖြင့် အထူးပြုဘာသာရပ်ကျောင်းအတွက် ထပ်မံ ဖွင့်လှစ်မည့် ကျောင်းအပ်နှံကာလအတွင်း ပြန်လည် လျှောက်ထားရပါမည်

ဤလမ်းညွှန်ချက်များအား ထိန်းသိမ်းနိုင်သမျှ ကာလပတ်လုံး စာရင်းသွင်းထားသည့် ကျောင်းသားသည် ကျောင်းနေပျော်ကာ စာတော်နိုင်မည်ဖြစ်သည်။ ဤသတ်မှတ်ချက်များ မပြည့်စုံပါက ၎င်းကျောင်းသားအနေဖြင့် သူ/သူမ၏ နေအိမ်တက်ရောက်မှု စရိယာကျောင်းသို့ တက်ရောက်ရန် လိုအပ်မည်ဖြစ်သည်။

**ကျောင်းသားရွေးချယ်မှု လုပ်ငန်းစဉ်အား မြှင့်လှူလာမှု**

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်း၌ လျှောက်ထားသူများအား အလိုအလျောက်ပြုလုပ်ထားသော ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခုမှတစ်ဆင့် ရွေးချယ်သွားမည် ဖြစ်သည်။ အကယ်၍ လက်ခံနိုင်သော ကျောင်းသားထိုင်ခုံနေရာထက်ပိုပြီး လျှောက်ထားသူများ များပြားနေခဲ့ပါလျှင် ရွေးချယ်မခံခဲ့ရသော အဆိုပါကျောင်းသားများအား စောင့်ဆိုင်းစာရင်းအတွင်း နေရာချထားမည် ဖြစ်သည်။ အကယ်၍ လျှောက်ထားသူများသည် လက်ခံနိုင်သော ကျောင်းသားထိုင်ခုံနေရာအောက် လျော့နည်းနေခဲ့လျှင် DeKalb ကောင်တီကျောင်းခရိုင်အနေနှင့် အားလုံးသော အရည်အချင်းပြည့်မီသည့် လျှောက်ထားသူများကို အထူးပြုဘာသာရပ်ကျောင်းသို့ တက်ရောက်စေမည်ဖြစ်သည်။ ဤအခြေအနေတွင်မူ နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်ပြီးမှ တင်သွင်းလာသည့် လျှောက်ထားသူများအား ထည့်သွင်းစဉ်းစားပေးမှု လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ရွေးချယ်ခံရသော လျှောက်ထားသူများ နှင့် စောင့်ဆိုင်းစာရင်းအတွင်းမှ လျှောက်ထားသူများတို့သည် အလိုအလျောက် ရွေးချယ်မှုလုပ်ငန်းစဉ်အပြီးနောက်တွင် ၎င်းတို့အပေါ်အကြောင်းကြားချက်အား လက်ခံရရှိမည်ဖြစ်သည်။

**အထူးပြုဘာသာရပ်ကျောင်း လျှောက်ထားရန် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ**

- မူကြိုမှ အတန်း ၄၊ ၅၊ ၆၊ ၇ နှင့် ၈ သို့ တက်ရောက်ကြမည်ဖြစ်ပြီး၊ DeKalb ကောင်တီကျောင်းခရိုင်၌ နေထိုင်သည့် DeKalb ၊ လက်ရှိ၊ ပုဂ္ဂလိက နှင့် အိမ်ကျောင်း ကျောင်းသားများတို့သည် မဲအစီအစဉ်အတွင်း ပါဝင်ဆောင်ရွက်၍ သတ်မှတ်ထားသော အစဉ်အလာ အထူးပြုဘာသာရပ် မူလတန်းကျောင်းများ၌ လျှောက်ထားရန် အရည်အချင်း ပြည့်မီသည်။ ၎င်းတို့သည် လျှောက်လွှာ နောက်ဆုံးသတ်မှတ်ရက်တွင် သို့မဟုတ် ၎င်းရက်မတိုင်မှီတွင် School Choice အွန်လိုင်း လျှောက်လွှာအား ဖြည့်စွက်ပြီး၊ တင်သွင်းရမည်ဖြစ်သည်။
- အတန်း ၆ ၊ ၇ နှင့် ၈ သို့ တက်ရောက်ကြမည်ဖြစ်ပြီး၊ DeKalb ကောင်တီကျောင်းခရိုင်၌ နေထိုင်သည့် DeKalb ၊ လက်ရှိ၊ ပုဂ္ဂလိက နှင့် အိမ်ကျောင်း ကျောင်းသားများ အားလုံးသည် အစဉ်အလာ အထူးပြုဘာသာရပ် အလယ်တန်းကျောင်း၌ စာရင်းသွင်းရန် လျှောက်ထားကောင်း လျှောက်ထားနိုင်မည်ဖြစ်သည်။ School Choice အွန်လိုင်းလျှောက်လွှာအား သတ်မှတ်ချိန်အစီ သို့မဟုတ် သတ်မှတ်ချိန် မတိုင်မီ School Choice အွန်လိုင်းလျှောက်လွှာကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ပေးပို့ပြီးဖြစ်ရမည်။
- လွတ်လပ်စွာ လျှောက်ထားနိုင်သည့်ကာလအတွင်းတွင် ကျောင်းတွင်လက်ရှိတက်ရောက်နေသည့် ကျောင်းသား၏ မောင်နှမ တစ်ဦးဦးအတွက် ၎င်းတို့၏မိဘမှ ကျောင်းလျှောက်လွှာကို ဖြည့်စွက်ပေးခဲ့ပြီး ယင်းကျောင်းသားသည်လည်း သတ်မှတ်ထားသည့် အထူးပြုဘာသာရပ်ကျောင်းသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီပါက ရွေးချယ်မှုတွင် ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။
- ကျောင်းခွဲတစ်ခုသည် ကျောင်းခွဲအဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ပါက ယင်းကျောင်းခွဲမှ ကျောင်းသားသစ်များကို ကျောင်းအပ်နှံပေးမည် မဟုတ်ပါ သို့သော် ကျောင်းသားဟောင်းများ၏ မောင်နှမများမှာမူ သတ်မှတ်ထားသည့် အထူးပြုကျောင်းများတွင် အပ်နှံနိုင်ပါသည်။

**ကျောင်းချိန်များ နှင့် ကျောင်းပညာသင်နှစ်**

အစဉ်အလာ အထူးပြုဘာသာရပ်ကျောင်းများအတွက် စီမံလည်ပတ်မှုအချိန်များ နှင့် ကျောင်းပြက္ခဒိန်တို့မှာ ယေဘုယျအားဖြင့် ကျောင်းစနစ်များမှ ပုံစံများဖြင့် အတူတူပင် ဖြစ်သည်။ ရွေးချယ်မှုပြုလုပ်နိုင်သော တိုးချဲ့ထားသည့် နေ့အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများ နှင့် ကျူးတိုရီရယ်များတို့အား ရရှိကောင်း ရရှိနိုင်ပေသည်။

**သယ်ယူပို့ဆောင်ရေး**

လက်တလောအဖြစ်ဆုံး လက်ရှိ DeKalb ကောင်တီ သယ်ယူပို့ဆောင်ရေး မူဝါဒအား လိုက်နာရမည်ဖြစ်သည်။ မိဘများအနေနှင့် ကျေးဇူးပြုပြီး သတိပြုရမည်မှာ အထူးပြုဘာသာရပ် မူလတန်းကျောင်းသားများအတွက် သယ်ယူပို့ဆောင်ရေးအား လက်ရှိ ဖွဲ့စည်းထားသည့်နေ့နှင့်အညီ ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အထူးပြုဘာသာရပ် မူလတန်းကျောင်းမှ ကျောင်းသားများသည် အနီးရပ်ကွက်မှ သတ်မှတ်ထားသော အထူးပြုဘာသာရပ်ကျောင်းများသို့ ပို့ဆောင်ရေးအား ဆက်လက် ရရှိသွားမည်ဖြစ်သည်။ Champion အထူးပြုဘာသာရပ် အလယ်တန်းကျောင်းသို့ ပို့ဆောင်ရေးအား လက်ရှိ ဖွဲ့စည်းထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ရှိ စာသင်နှစ်တွင် အလယ်တန်းကျောင်းသားများသည် သတ်မှတ်ကျောင်းကားရောက်မည့်နေရာများကို တင်ပြအသိပေးရမည်ဖြစ်ပြီး ယင်းနေရာနှင့် Champion Theme အလယ်တန်းကျောင်းကို ပြေးဆွဲပေးမည်ဖြစ်သည်။

**အထူးပြုဘာသာရပ်ကျောင်းသားများ၏ မွေးချင်းမောင်နှမများ**

မူကြိုတန်းမှ အတန်း ၄ အထိ၊ နှင့် အတန်း ၆ နှင့် ၇ တို့တွင် တက်ရောက်နေသည့် လက်ရှိ စာရင်းသွင်းထားသော ကျောင်းသားများ၏ မွေးချင်းမောင်နှမများသည် အကယ်၍ မိဘဖြစ်သူမှ စာရင်းသွင်းမှုအတွက် လျှောက်ထားခဲ့ပြီး၊ ကျောင်းအပ်ထိုင်ခုံနေရာလွတ်များ ကျန်ရှိနေခဲ့လျှင် တူညီသော ကျောင်း၌ စာရင်းသွင်းခွင့်အား ရရှိကောင်း ရရှိနိုင်ပေသည်။ အကယ်၍ မွေးချင်းမောင်နှမ ကျောင်းအပ်နေရာချခွင့်အား မရရှိနိုင်လျှင်မူ မဲလက်မှတ်ရွေးချယ်မှုအတောအတွင်း ကျောင်းသားဖြစ်သူအား ရွေးချယ်သည့် အစီအစဉ်အတိုင်းပင် မောင်နှမတစ်ဦးစီအား စောင့်ဆိုင်းစာရင်းအတွင်း၌ နေရာချထားမည် ဖြစ်သည်။ ဤကဲ့သို့ ဆောင်ရွက်ပေးမှုသည် မူကြိုအရွယ် လျှောက်ထားသူများ သို့မဟုတ် လက်ရှိတွင် ဂရိတ် ၅ နှင့် ၈ တွင် တက်ရောက်နေသည့် သူများ၏ မွေးချင်းများ သို့မဟုတ် နောက်ကျမှ လျှောက်ထားသူများအတွက် မဟုတ်ပါ။

တူညီသော မွေးနေ့ရှိကြပြီး၊ တူညီသောကျောင်း နှင့် တူညီသော အတန်း အဆင့်အတွက် လျှောက်ထားသူ မွေးချင်းမောင်နှမများမှာမူ အကယ်၍ မွေးချင်းတစ်ဦးမှ ရွေးချယ်ခံရပြီး ကျောင်းအပ်ထိုင်ခုံနေရာလွတ်တစ်ခုလည်း ကျန်ရှိနေသေးလျှင် မိဘ/အုပ်ထိမ်းသူ၏ ရွေးချယ်မှုအားဖြင့် တစ်ပြိုင်တည်း ကျောင်းအပ်နေရာချခွင့်အတွက် ထည့်သွင်းစဉ်းစားပေးမည် ဖြစ်သည်။ "အထူးပြုဘာသာရပ်ကျောင်းအတွက် လက်ရှိ လျှောက်ထားသော မွေးချင်းမောင်နှမ" ကို လျှောက်လွှာတွင် ဖော်ပြရန်နှင့် မွေးချင်းမောင်နှမ တစ်ဦးစီအတွက် တောင်းဆိုထားသော အချက်အလက်ကို ပြည့်စုံအောင်လုပ်ရန်မှာ မိဘ/အုပ်ထိမ်းသူ၏ တာဝန်ဖြစ်သည်။

**လျှောက်လွှာပေါ်တွင် မွေးချင်းမောင်နှမ အမျိုးအစား အခြေအနေတစ်ခုခုအား ဖော်ပြပေးရန် ပျက်ကွက်ခဲ့လျှင်မူ စာရင်းသွင်းမှုအတွက် လျှောက်ထားသည့် မွေးချင်းမောင်နှမ အမျိုးအစားများ အားလုံးမှ ဤဖော်ပြချက်အား ဖယ်ရှားပစ်မည် ဖြစ်သည်။ ၎င်းမွေးချင်းများအား စာရင်းသွင်းမှုအတွက် လျှောက်ထားသည့် ကျောင်းသား တစ်ဦးချင်း အနေနှင့်သာ မဲလက်မှတ်နှိုက်၍ နေရာချသွားမည် ဖြစ်သည်။ မွေးချင်းမောင်နှမဆိုင်ရာ ဦးစားပေးမှုအား လက်ခံရရှိရန်အတွက်မှာ တူညီသောမိဘဖြစ်သူကပင် တူညီသော မိဘ အကောင့်တစ်ခုပေါ်၌ မွေးချင်းများ အားလုံးအတွက် သီးခြား လျှောက်လွှာများအား ဖြည့်စွက်ပေးရမည် ဖြစ်သည်။**

ဤကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဤကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန်အတွက် "မွေးချင်း" ဆိုသည်မှာ မိဘ(များ) မှ တရားဝင်အုပ်ထိမ်းနေသည့် အိမ်တစ်ခုတည်းတွင် အတူတကွနေထိုင်သည့် မိသားစုဝင်ကို ဆိုလိုသည်။ ဥပဒေရေးရာ အထောက်အထား စာရွက်စာတမ်းများအား ထောက်ပံ့ပေးရမည် ဖြစ်သည်။

**အချိန်ပြည့် ဝန်ထမ်းများ၏ ကလေးများ**

အောက်ဖော်ပြပါ ဖော်ပြချက်များသည် အုပ်ထိန်းသူမိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူမှာ ခရိုင်၏ အချိန်ပြည့်ဝန်ထမ်းတစ်ဦး ဖြစ်နေသည့် မိဘဖြစ်သူ၏ ကလေးထံသို့သာလျှင် သက်ရောက်မှု ရှိမည် ဖြစ်သည်။ ဤဖော်ပြချက်များသည် မူကြို အစီအစဉ်များသို့ သက်ရောက်မှု မရှိပေ။

အထူးပြုကျောင်းများနှင့် magnet အစီအစဉ်များနှင့် စပ်လျဉ်းပြီး အပိုဒ် နှင့် အပိုဒ် ၎င်းတို့ မိဘတစ်ဦးဦး သို့မဟုတ် တရားဝင်အုပ်ထိန်းသူ တစ်ဦးဦးသည် ပြည်နယ်၏ အချိန်ပြည့်ဝန်ထမ်းတစ်ဦးဖြစ်ပါက ယင်းတို့၏ ကလေးသည် ၎င်း မိဘအလုပ်လုပ်နေသည့်ကျောင်း သို့မဟုတ် ကလေးသည် တစ်ဦးချင်းသီးသန့် ပညာရေး အစီအစဉ် (IEP) ရှိပါက ယင်း IEP ကို ပံ့ပိုးပေးနိုင်သည့် ပြည်နယ်ကျောင်းတွင် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကျောင်းသားဖြစ်သူအား စာရင်းမသွင်းမှီတွင် ကျောင်းသား နေရာချထားရေး ရုံးခန်းသို့ အကြောင်းကြားရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအား ခရိုင်မှ ထောက်ပံ့ပေးမည် မဟုတ်ပေ။ အကယ်၍ ဝန်ထမ်း နှင့် ကလေးဖြစ်သူသည် အခြားသော ကျောင်းခရိုင်အတွင်း၌ နေထိုင်နေသည့်တိုင် ကျူးရှင်ခ ပေးချေမှုအား လိုအပ်မည်မဟုတ်ပေ။ ဤရွေးချယ်မှုသည် ကျောင်းအခြေစိုက်သည့် ဝန်ထမ်းများသာလျှင် ရရှိနိုင်မည် ဖြစ်သည်။

အထူးပြုကျောင်းများနှင့် magnet အစီအစဉ်များနှင့် စပ်လျဉ်းပြီး အပိုဒ် နှင့် အပိုဒ် ၎င်းတို့ မိဘတစ်ဦးဦး သို့မဟုတ် တရားဝင်အုပ်ထိန်းသူ တစ်ဦးဦးသည် ပြည်နယ်၏ အချိန်ပြည့်ဝန်ထမ်းတစ်ဦးဖြစ်ပါက ယင်းတို့၏ ကလေးသည် ၎င်း မိဘအလုပ်လုပ်နေသည့် ခေါင်လိုက် ကျောင်းခွဲတွင်းရှိ အခြားကျောင်း သို့မဟုတ် ကလေးသည် တစ်ဦးချင်းသီးသန့် ပညာရေး အစီအစဉ် (IEP) ရှိပါက ယင်း IEP ကို ပံ့ပိုးပေးနိုင်သည့် ပြည်နယ်ကျောင်းတွင် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဗဟိုရုံးဝန်ထမ်းများသည် ဝန်ထမ်း အလုပ်တည်နေရာ၏ အဆင့်တူ ကျောင်းခွဲသတ်မှတ်ပုံစံအတွင်း တည်ရှိသော ကျောင်းခွဲပုံစံရှိသည့် ကျောင်းများတွင် တက်ရောက်နိုင်ပါသည်။ ဤ အပိုဒ်ခွဲတွင် ဖော်ပြထားသော အခွင့်အရေးကို မိမိကိုယ်တိုင် ရယူလိုသော ဝန်ထမ်းသည် ကျောင်းအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ကျောင်းတစ်ကျောင်းချင်းစီ၏ အစီအမံရေးဆွဲမှုဆိုင်ရာ လိုအပ်ချက်များအတွက် ကျောင်းကြီးကြပ်ရေးမှူးမှ ထုတ်ပြန်ပြီး ဖြန့်ဝေထားသည့် အချိန်ဇယားနှင့်အညီ ကျောင်းသားရေးရာ တာဝန်ပေးအပ်မှုရုံးခန်းသို့ အကြောင်းကြားရမည်။ ထိုအချိန်ဇယားမှာ မိမိ၏ အလုပ်ခန့်အပ်မှုရက်စွဲအရ အဆိုပါ အချိန်ဇယားနှင့် ကိုက်ညီသည့် ဝန်ထမ်းအသစ်များအတွက် လိုက်လျောညီထွေဖြစ်နေရမည်ဖြစ်သည့်အပြင် ၂၀၂၀-၂၂ ပညာသင်နှစ်အတွက် သတ်မှတ်ချက်ပြည့်မီသည့် လက်ရှိ ဝန်ထမ်းများအားလုံးနှင့် လိုက်လျောညီထွေဖြစ်စေရန် အဆိုပါ အချိန်ဇယား၏ ပထမနှစ်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဤမူဝါဒကို ချမှတ်သည့် ရက်စွဲအရ လိုအပ်သည့်အတိုင်းအတာအထိ ချိန်ညှိရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအား ခရိုင်မှ ထောက်ပံ့ပေးမည် မဟုတ်ပေ။ အကယ်၍ ဝန်ထမ်း နှင့် ကလေးဖြစ်သူသည် အခြားသော ကျောင်းခရိုင်အတွင်း၌ နေထိုင်နေသည့်တိုင် ကျောင်းလခ ပေးချေစရာမလိုပါ။ ဤတွင် ဖြည့်စွက်ပက်တန်ကျောင်းတစ်ခုသို့ တက်ရောက်ရန် ခွင့်ပြုချက်ရရှိသည့် ကျောင်းသားများသည် ကျောင်းဆက်လက် စာရင်းသွင်းခွင့်ရရှိရန်အတွက်မှာ ကျောင်းနှင့် ခရိုင်မှ ထောက်ပံ့ထားသည့် အမှုအကျင့်ပိုင်ဆိုင်ရာ စံချိန်စံညွှန်းများ၊ ကျောင်းတက်ရောက်မှု နှင့် အချိန်မှန်မှုတို့ကို လိုက်နာရမည်ဖြစ်သည်။

ဤပံ့ပိုးပေးမှုအောက်တွင် အထူးပြုကျောင်း တက်ရောက်လိုသည့် ကလေးများသည် ကလေးအစီအစဉ်သို့ ပါဝင်ရမည်ဖြစ်ပြီး ယင်းကျောင်းနှင့် သက်ဆိုင်သည့် အခြားကျောင်းအပ်ခံရေး လုပ်ငန်းစဉ်များအားလုံးကို လိုက်နာရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအား ခရိုင်မှ ထောက်ပံ့ပေးမည် မဟုတ်ပေ။ အကယ်၍ ဝန်ထမ်း နှင့် ကလေးဖြစ်သူသည် အခြားသော ကျောင်းခရိုင်အတွင်း၌ နေထိုင်နေသည့်တိုင် ကျောင်းလခ ပေးချေစရာမလိုပါ။

**အထူးပြုတာဝန်ကျောင်း လျှောက်လွှာ လုပ်ငန်းစဉ်**

ဤလိပ်စာတွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားပါ <http://yourchoicedekalb.org> ကိုယ်ပိုင်ကွန်ပျူတာ၊ စာကြည့်တိုက် ကွန်ပျူတာ သို့မဟုတ် School Choice အစီအစဉ် ရုံးခန်းတွင် လျှောက်ထားပါ။

လျှောက်ထားမှုပြီးစီးရန်အတွက်လျှောက်လွှာနှင့်အတူ စာရွက်စာတမ်းများ၏ မိတ္တူများ (နေထိုင်ခွင့် အထောက်အထား၊ မွေးစာရင်း၊ ကိုယ်ရေးမှတ်တမ်း အစီရင်ခံစာ၊ အစရှိသဖြင့်) ကို နောက်ဆုံးသတ်မှတ်ရက်အထိ ပေးပို့ရန်/အပ်လုပ်ရန် မိဘ/အုပ်ထိန်းသူ၏ တာဝန်ဖြစ်ပါသည်။ အားလုံးသော ထောက်ပံ့ စာရွက်စာတမ်းများအား School Choice ရုံးခန်းသို့ နောက်ဆုံးသတ်မှတ်ရက်အထိ တင်သွင်းခြင်း မပြုရမည့်အတိုင်း သင်၏ လျှောက်လွှာအား ပြီးပြည့်စုံသည်ဟု သတ်မှတ်မည် မဟုတ်ပေ။ တင်သွင်းသော စာရွက်စာတမ်းများ အားလုံးသည် DeKalb ကောင်တီ ကျောင်းခရိုင်၏ ပိုင်ဆိုင်မှုဖြစ်လာမည် ဖြစ်သည်။

DeKalb ကောင်တီကျောင်းခရိုင်၌ စာရင်းသွင်းထားခြင်းမရှိသော လျှောက်ထားသူများသည် နေထိုင်ရာနေရာ သက်သေအထောက်အထား (မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူ အမည်ဖြင့်ရှိသည့် လက်ရှိ ဓာတ်ငွေ ၊ လျှပ်စစ်မီး၊ ရေ ငွေတောင်းခံလွှာများ၊ အပေါင်စာချုပ် သို့မဟုတ် အိမ်ငှားသဘောတူညီချက်များ)အား ထောက်ပံ့ပေးရမည် ဖြစ်သည်။ တယ်လီဖုန်းနံပါတ် ငွေတောင်းခံလွှာများ၊ ဘဏ်ထွက်ဆိုချက်များ၊ ကေဘယ်ကြီး ငွေတောင်းခံလွှာများ အစရှိသည်တို့ကိုမူ နေထိုင်ရာနေရာ သက်သေအထောက်အထားအဖြစ် လက်ခံမည်မဟုတ်ပေ။

DeKalb Country School District တွင် တက်ရောက်နေခြင်းမရှိဘဲ မူကြိုတန်းမှ ဂရိတ် ၁ အထိ လျှောက်ထားသည့် ကျောင်းသားများသည် လျှောက်ထားရာတွင် မွေးစာရင်း မိတ္တူမှန်တစ်စုံကို တင်သွင်းရမည်ဖြစ်သည်။

DeKalb ကောင်တီကျောင်းခရိုင်၌ စာရင်းသွင်းထားခြင်းမရှိဘဲ လက်ရှိ ဂရိတ် 1 - 7 အတွင်းရှိသည့် လျှောက်ထားသူများအနေနှင့်မူ လျှောက်လွှာလုပ်ငန်းစဉ်အား ပြီးပြည့်စုံစေရန်အတွက်မှာ လက်ရှိ လတ်တလောအဖြစ်ဆုံး ကျောင်းသားမှတ်တမ်း အစီရင်ခံစာ ၏ မိတ္တူတစ်စောင်အား ထောက်ပံ့ပေးရမည် ဖြစ်သည်။

**အလိုအလျောက်ပြုလုပ်ထားသော ထိကစမ်းမှု/ရွေးချယ်မှု လုပ်ငန်းစဉ်**

အထူးပြုကျောင်းရှိ မည်သည့် ဂရိတ်တန်းတွင် မဆို ရှိရင်းစွဲ ခုံနေရာထက် ကျော်လွန်သည်အထိ ကျောင်းခွဲများမှ လျှောက်လွှာများရောက်ရှိလာပါက Dekalb Country District အုပ်ချုပ်ရေးနှင့် သင်ကြားရေးအဖွဲ့မှ အလိုအလျောက် ရွေးချယ်ရေးလုပ်ငန်းစဉ်ဖြင့် အထူးပြုကျောင်းလျှောက်ထားသူများအား ရွေးချယ်သွားမည်ဖြစ်သည်။ စာရင်းသွင်းမှုအတွက် ရွေးချယ်ခံရသော လျှောက်ထားသူများသည် အားလုံးသော လျှောက်ထားသူများအား နေရာချပြီးသည့်အထိ စောင့်ဆိုင်းစာရင်းအတွင်း၌ ရွေးချယ်ခံရမည်ဖြစ်သည်။ အလိုအလျောက်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် ရွတ်ချေမှုများရှိပါက ယင်း လုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ပြီး ကနဦး ရွေးချယ်ထားမှုများ သို့မဟုတ် စောင့်ဆိုင်းစာရင်းနံပါတ်များ ပြောင်းလဲသွားနိုင်ပါသည်။

**ကျောင်းအပ်ထိုင်ခုံနေရာများ ဖြန့်ဝေမှု**

**အထူးပြုဘာသာရပ် မူလတန်းကျောင်းများ**

ကျောင်းပညာသင်နှစ် တစ်နှစ်စီတွင် အထူးပြုဘာသာရပ်ကျောင်းတစ်ကျောင်း၌ အတန်းအဆင့်တစ်ခုစီ၌ ထားရှိမည့် စုစုပေါင်း ထိုင်ခုံအရေအတွက်များအား မဲဆောင်ရွက်ခြင်း မပြုမီ၌ ဆုံးဖြတ်သည်။

ဘုတ်အဖွဲ့၊ မူဝါဒ JBCC ပေါ်အခြေခံချက်အရ အချိန်ပြည့် ကျောင်းအခြေစိုက် ဝန်ထမ်းများ၏ အတန်း K - 5 အတွင်းရှိ ကလေးများအား ထိုင်ခုံနေရာလွတ်များ ရရှိချိန်တွင် နေရာချဆောင်ရွက်သွားမည် ဖြစ်သည်။ အကယ်၍ ထိုင်ခုံနေရာများသည် ဝန်ထမ်းများ၏ ကလေးများ အားလုံးအတွက် မရရှိနိုင်လျှင် လျှောက်ထားသူများအား စောင့်ဆိုင်းစာရင်းသွင်းထားမည် ဖြစ်သည်။

အထူးပြုဘာသာရပ် မူလတန်းကျောင်းတစ်ကျောင်းစီအတွက် ရရှိနိုင်သော ထိုင်ခုံ အရေအတွက်သည် ထိုင်ခုံနေရာအကန့်အသတ် သို့မဟုတ် များစွာသော စာရင်းသွင်းမှု အစရှိသည်တို့ကြောင့် နေရာအခက်အခဲ ကြီးမားစွာ ရှိနေသည့် စာသင်ကျောင်းပေါ်တွင် အခြေခံပြီး ဖြည့်စွက်ကျောင်းများအကြား ဖြန့်ဝေသွားမည် ဖြစ်သည်။ ကျား၊ မိန်းမ၊ လူငယ်၊ လူငယ်အတောအတွင်းတွင် အထူးပြုဘာသာရပ်ကျောင်း ဝန်ထမ်း၊ မွေးချင်းမောင်နှမများ နှင့် အများစုမဲပေးမှုတို့ အပါအဝင် ကျောင်းသားများအား နေရာသုံးပုံခွဲ၍ နေရာချထားမည် ဖြစ်သည်။ ကျောင်းအပ်နေရာချမှုအား လက်ခံရရှိခြင်းမရှိသော လျှောက်ထားသူများအား ၎င်းကျား၊ မိန်းမ၊ လူငယ်၊ လူငယ်အတောအတွင်း ၎င်းတို့အား ရွေးချယ်ခွင့်သည် အစီအစဉ်အတိုင်းပင် စောင့်ဆိုင်းစာရင်းသွင်းထားမည် ဖြစ်သည်။ ဤရွေးချယ်မှု လမ်းညွှန်ချက်များသည် မူလတန်းကျောင်း အစီအစဉ်များအတွက် အကြီးမာစွာပါ။

**အထူးပြုဘာသာရပ် အလယ်တန်းကျောင်း**

ကျောင်းပညာသင်နှစ် တစ်နှစ်စီတွင် အတန်းအဆင့်တစ်ခုစီ၌ ထားရှိမည့် စုစုပေါင်း ထိုင်ခုံအရေအတွက်များအား မဲဆောင်ရွက်ခြင်း မပြုမီ၌ ဆုံးဖြတ်သည်။

ဘုတ်အဖွဲ့၊ မူဝါဒ JBCC ပေါ်အခြေခံချက်အရ အချိန်ပြည့် ကျောင်းအခြေစိုက် ဝန်ထမ်းများ၏ အတန်း 6 - 8 အတွင်းရှိ ကလေးများအား ထိုင်ခုံနေရာလွတ်များ ရရှိချိန်တွင် နေရာချဆောင်ရွက်သွားမည် ဖြစ်သည်။ အကယ်၍ ထိုင်ခုံနေရာများသည် ဝန်ထမ်းများ၏ ကလေးများ အားလုံးအတွက် မရရှိနိုင်လျှင် လျှောက်ထားသူများအား စောင့်ဆိုင်းစာရင်းသွင်းထားမည် ဖြစ်သည်။

အထူးပြုဘာသာရပ် မူလတန်းကျောင်း တစ်ကျောင်းစီထံသို့ အထူးပြုဘာသာရပ် အလယ်တန်းကျောင်း ဂရိတ် 6 ကျောင်းသား ဦးရေ၏ ၅၀% မှ ရရှိနိုင်သော ဂရိတ် 6 ထိုင်ခုံနေရာများ၏ ညီမျှသော ရာခိုင်နှုန်းတစ်ခုဖြင့် ခွဲဝေသွားမည် ဖြစ်သည်။ ဂရိတ် 6 လျှောက်ထားသူများ အများစုသည် မိမိတို့၏ နေအိမ် အလယ်တန်းကျောင်း တက်ရောက်မှုစရိတ်များမှ ရရှိနိုင်သော ထိုင်ခုံများ၏ အခြားတစ်ဝက်ကို ဖြည့်စွက်ရမည် ဖြစ်သည်။ ၎င်းတို့၏ အလယ်တန်းကျောင်းနေအိမ် တက်ရောက်မှုစရိတ်များမှ ရရှိနိုင်သော ထိုင်ခုံနေရာများ၏ တစ်ဝက်အား ဖြည့်စွက်ရန် ရွေးချယ်မှုအား ဂရိတ် ၈ နှစ်တန်း နှင့် ရှစ်တန်း လျှောက်ထားသူများထံသို့ ခွင့်ပြုရန် ၅၀% - ၅၀% နေရာချမှု တစ်ခုအား အသုံးပြုရမည် ဖြစ်သည်။ ဂရိတ် ၇ နှင့် ဂရိတ် ၈ လျှောက်ထားသူများ အများစုသည် မိမိတို့၏ နေအိမ် အလယ်တန်းကျောင်း တက်ရောက်မှုစရိတ်များမှ ရရှိနိုင်သော ထိုင်ခုံများ၏ အခြားတစ်ဝက်ကို ဖြည့်စွက်ရမည် ဖြစ်သည်။ မဲရွေးချယ်မှု လုပ်ငန်းစဉ်အတောအတွင်းတွင် အထူးပြုဘာသာရပ်ကျောင်း ဝန်ထမ်းများ၊ လက်ရှိစာရင်းသွင်းထားသော အထူးပြုဘာသာရပ် ကျောင်းသားများ၏ မွေးချင်းမောင်နှမများ၊ ယခင်ကသော အထူးပြုဘာသာရပ် ကျောင်းသားများ နှင့် အများစု လျှောက်ထားသူများတို့ အပါအဝင် ကျောင်းသားများအား နေရာလေးပုံခွဲ၍ နေရာချထားမည် ဖြစ်သည်။ ရရှိနိုင်သော အထူးပြုဘာသာရပ် နှင့် အများစုမဲပေးမှု အဖွဲ့များအား ပါဝင်သော အလယ်တန်းကျောင်းများအကြား ခွဲဝေသွားမည် ဖြစ်သည်။ မညီမျှသော ထိုင်ခုံအရေအတွက်များ နေရာရရှိလာချိန်တွင် ကျန်ရှိနေသော ထိုင်ခုံနေရာများအား ထိုင်ခုံနေရာအကန့်အသတ် သို့မဟုတ် များစွာသော စာရင်းသွင်းမှု အစရှိသည်တို့ ရှိသည့်အတွက်ကြောင့်သာ နေရာအခက်အခဲ ကြီးမားစွာ ရှိနေသည့်အပေါ်မူတည်ပြီး ဆိုဒ်နေရာများသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။ အထူးပြုဘာသာရပ်ကျောင်းရှိ မည်သည့်အတန်းအတွက်မဆို လျှောက်ထားသူ အရေအတွက်သည် ကျောင်းခွဲ၏ အစီအစဉ်ချထားသည့် ရရှိနိုင်သော ကျောင်းအပ်ခွင့်နေရာ အရေအတွက်ထက် ကျော်လွန်လျှင် အလိုအလျောက် ကျား၊ မိန်းမ၊ ရွေးချယ်မှုလုပ်ငန်းစဉ်ကို လုပ်ဆောင်မည်ဖြစ်သည်။

**စောင့်ဆိုင်းစာရင်း**

ထိုင်ခုံနေရာအားလုံးပြည့်သွားပါက ကျန်ရှိလျှောက်ထားသူများအား အလိုအလျောက်စနစ်ဖြင့် ဆက်လက်ရွေးချယ်တော့မည် မဟုတ်ဘဲ ယင်းတို့ကို မဲစနစ်ပါ အစီအစဉ်အတိုင်း စောင့်ဆိုင်းစာရင်းတွင် ထည့်သွင်းပေးမည်ဖြစ်ပါသည်။ မဲလက်မှတ်ကံစမ်းမှုအား ပြုလုပ်ပြီးသည့်နောက် နောက်ထပ်သော ကျောင်းအပ်ထိုင်ခုံနေရာလွတ်များ ရရှိလာလျှင် အဆိုပါ ထိုင်ခုံနေရာများအား သတ်မှတ်ထားသော စောင့်ဆိုင်းစာရင်းပေါ်ရှိ လျှောက်ထားသူများဖြင့် နေရာဖြည့်သွားမည် ဖြစ်သည် (အတန်းအဆင့်အလိုက်၊ ဖြည့်စွက်ကျောင်းအလိုက်)။ အထူးပြုကျောင်းများ၏ အလိုအလျောက် ကျား၊ မိန်းမ၊ စတင်သည့်နေ့မှ **ဩဂုတ် ၃၁ရက် ၂၀၂၂** စောင့်ဆိုင်းစာရင်းအား School Choice အစီအစဉ်များရုံးခန်းတွင် ထားရှိမည် ဖြစ်သည်။ **Students will not be placed after ဩဂုတ် ၃၁ရက် ၂၀၂၂ အထိ စောင့်ဆိုင်းစာရင်းများသည် အကျုံးဝင်မည်ဖြစ်ပါသည်။ သို့ရာတွင် ရေဂျီယာ သူငယ်တန်းအကြီး အစီအစဉ်နှင့် ပတ်သက်၍ ပြည်နယ်လမ်းညွှန်ချက်များအရ ကျောင်းအပ်ခွင့်နေရာများ ရရှိလာသည့်အခါမှ စောင့်ဆိုင်းစာရင်းရှိ သူငယ်တန်းအကြီး လျှောက်ထားသူများအား စာသင်နှစ်ကာလတစ်လျှောက်လုံး နေရာချထားမည်ဖြစ်သည်။**

**အသိပေးအကြောင်းကြားမှု လုပ်ငန်းစဉ်**

အထူးပြုဘာသာရပ်ကျောင်း မဲလက်မှတ်ကံစမ်းမှုတွင် ရွေးချယ်ခံရသော လျှောက်ထားသူများထံသို့ အသိပေးအကြောင်းကြားချက်အား ပေးပို့သွားမည် ဖြစ်သည်။ ဤအကြောင်းကြားချက်သည် ရွေးချယ်မှုအား ပြည့်စုံပြီးမြောက်စေရန် လိုအပ်သော လုပ်ငန်းစဉ်များကို မိဘများထံသို့ အသိပေးသွားမည် ဖြစ်သည်။ အကြောင်းကြောင်းကြောင့် မိဘ/အုပ်ထိန်းသူများသည် ကလေးအား ကျောင်းမအပ်နိုင်ပါက ကလေး၏ အမည်ကို အတန်းစာရင်းမှ ထုတ်ပယ်မည်ဖြစ်သည်။ အောက်ဖော်ပြပါ လမ်းညွှန်ချက်များသည် School Choice အစီအစဉ်တစ်ခုသို့ တက်ရောက်ရန် ရွေးချယ်ခံရသည့် ကျောင်းသားများအားလုံးထံသို့ သက်ရောက်မှုရှိမည် ဖြစ်သည်။

- ⇒ ကျောင်းသားသည် လျှောက်ထားသူအတွက် ရွေးချယ်ထားသည့် အတန်းတွင် အပ်နှံရန် အဆင့်မြင့်တင်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင် အဆိုပါ ကျောင်းသား၏ နေရာကို ပယ်ချမည်ဖြစ်သည်။ ၎င်းကျောင်းအပ်ရန်ထိုင်ခုံနေရာလွတ်အား စောင့်ဆိုင်းစာရင်းပေါ်ရှိ အခြား အရည်အချင်းပြည့်မီသည့် လျှောက်ထားသူတစ်ဦးထံသို့ ကမ်းလှမ်းပေးမည် ဖြစ်သည်။
- ⇒ ကျောင်း၏ ပထမဆုံးနေ့တွင် နေရာရရှိရန်အတွက် မိမိအား သတ်မှတ်ပေးထားသည့် အထူးပြုကျောင်းတွင် ကျောင်းသားများသည် တက်ရောက်ရမည်ဖြစ်သည်။ လစ်လပ်နေသည့် နေရာများအား စောင့်ဆိုင်းစာရင်းပါ ကျောင်းသားများအား ပေးအပ်မည်ဖြစ်သည်။

- ⇒ ကျောင်းသားသစ်များကို **ဩဂုတ် ၃၀ရက် ၂၀၂၂** နောက်ပိုင်းတွင် လက်ခံတော့မည် မဟုတ်ပါ။ ရွေးချယ်ခြင်းမခံရသည့် ကျောင်းသားများသည် ၂၀၂၃-၂၀၂၄ စာသင်နှစ်အတွက် ပြန်လည်လျှောက်ထားနိုင်သည်။ **Georgia မူလတန်းကြို အစီအစဉ်၏ လမ်းညွှန်ချက်များအရ စောင့်ဆိုင်းစာရင်းပါ မူလတန်းကြို လျှောက်ထားသူများသည် တစ်နှစ်ပတ်လုံး ထိုင်ခုံနေရာ လစ်လပ်သည်နှင့် နေရာချထားပေးမည်ဖြစ်သည်။** စောင့်ဆိုင်းစာရင်းပေါ်မှ ကျောင်းသားများသည် **2022 - 2023** အလိုအလျောက် ကျပန်း မဲရွေးချယ်မှုလုပ်ငန်းစဉ်အချိန်မှ ၎င်းတို့၏ စောင့်ဆိုင်းစာရင်း နံပါတ် ပါဝင်သော အသိပေးအကြောင်းကြားချက်အား လက်ခံရရှိမည် ဖြစ်သည်။ အွန်လိုင်းနှင့် စာရွက်ဖြင့် လျှောက်ထားသူများသည် School Choice အစီအစဉ်၏ အွန်လိုင်းအကောင်အထည်ဖော်ရေးကို လော့ဂ်အင်ဝင်ရောက်ပြီး မိမိတို့၏ စောင့်ဆိုင်းစာရင်းကို ကြည့်ရှုနိုင်ပါသည်။
- ⇒ ရွေးချယ်ခံရသော လျှောက်ထားသူများသည် အစီအစဉ် စာရင်းသွင်း နောက်ဆုံး သတ်မှတ်ရက်အမှီ အစီအစဉ်အတွင်း ကမ်းလှမ်းသည့် နေရာချမှုအား လက်ခံ သို့မဟုတ် ငြင်းပယ်မှု ပြုလုပ်ရမည် ဖြစ်သည်။

## ငြင်းဆန်ချက်

DeKalb ကောင်တီကျောင်းခရိုင် (DCSD) သည် စည်းမျဉ်းများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အစီအစဉ်လမ်းညွှန်ချက်များ၊ နေ့စွဲများ၊ သင်ရိုးညွှန်းတမ်းများ နှင့် ဘာသာရပ်အစီအစဉ်များ အစရှိသည်တို့အပါအဝင် အကန့်အသတ်မရှိသော ဤထုတ်ဝေမှုအတွင်းရှိ ဖော်ပြချက်တစ်စုံတစ်ရာအား ကြိုတင်သတိပေးခြင်းမပြုဘဲ သို့မဟုတ် ထိုသို့တာဝန်မရှိဘဲ ပြောင်းလဲနိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းရရှိထားသည်။

ကြိုတင် မသိမမြင်နိုင်သော အခြေအနေများကြောင့်သာ ကျောင်းသားများအား မည်သည့် School Choice အစီအစဉ်တွင်မဆို နေရာချထားသည့် အခွင့်အား DCSD မှ ထိန်းသိမ်းရရှိထားသည်။

ဤလက်ကမ်းစာစောင်အား ဖတ်ရှုရန် ဖျက်ကွက်ခြင်းကြောင့် မိဘများ နှင့် ကျောင်းသားများအား ဤတွင် ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့် ကန့်သတ်ချက်များတို့မှ ခြွင်းချက်ကင်းလွတ်ခွင့်ပြုပေးမည် မဟုတ်ပေ။

အသက်အရွယ်၊ ကျား၊မ လိင်အမျိုးအစား၊ လူမျိုး၊ အသားရောင်၊ ဘာသာရေး၊ မူလနိုင်ငံသား၊ မသန်စွမ်းမှု သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့မှု အစရှိသည်တို့အပေါ် အခြေခံပြီး ၎င်း၏ ပညာရေး အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများ သို့မဟုတ် အလုပ်ခန့်အပ်မှုဆိုင်ရာ မူကျင့်စဉ်များတို့တွင် ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန်မှာ DeKalb ကောင်တီ ပညာရေးဘုတ်အဖွဲ့၏ မူဝါဒပင် ဖြစ်သည်။

